

ဆေးဘက်ဆိုင်ရာ ငွေကြေးထောက်ပံ့မှု ပေါ်လစီ အကျဉ်းချုပ်

Kaiser Permanente ၏ ဆေးဘက်ဆိုင်ရာ ငွေကြေးထောက်ပံ့မှု (Medical Financial Assistance, MFA) အစီအစဉ်သည် Kaiser Permanente ဆေးရုံ သို့မဟုတ် Kaiser Permanente ပံ့ပိုးသူမှ ရရှိသော အရေးပေါ်သို့မဟုတ် ဆေးကုသမှု လိုအပ်သော စောင့်ရှောက်မှုအတွက် ပေးဆောင်ရန် လိုအပ်သည့် အရည်အချင်းပြည့်မီသော လူနာများအတွက် ငွေကြေးအထောက်အပံ့ပေးသည်။ လူနာများသည် MFA အစီအစဉ်အတွက် အွန်လိုင်းမှဖြစ်စေ၊ လူကိုင်တိုင်ဖြစ်စေ၊ ဖုန်းဖြင့်ဖြစ်စေ၊ သို့မဟုတ် လျှောက်လွှာကို ဖြည့်စွက်၍ တင်ခြင်းဖြင့်လည်းကောင်း၊ နည်းလမ်းများစွာဖြင့် လျှောက်ထားနိုင်သည်။ လူနာများသည် အရည်အချင်းပြည့်မီရန်အတွက် အောက်ဖော်ပြပါ အရည်အချင်းပြည့်မီသော လိုအပ်ချက်များနှင့် ကိုက်ညီရမည်။

မည်သူသည် ငွေကြေးအထောက်အပံ့အတွက် အရည်အချင်းပြည့်မီပြီး လိုအပ်ချက်များမှာ အဘယ်နည်း။

အစီအစဉ်သည် ဝင်ငွေနည်းပါးသူ၊ အာမခံမရှိသော သို့မဟုတ် ဝန်ဆောင်မှု မလုံလောက်သော လူနာများအား သူတို့၏ ဆေးကုသမှု အားလုံး သို့မဟုတ် တစ်စိတ်တစ်ပိုင်းအတွက် ပေးချေရာတွင် အထောက်အပံ့ လိုအပ်သော လူနာများကို ကူညီသည်။ ယေဘုယျအားဖြင့် လူနာများ၏ စုစုပေါင်း အိမ်ထောင်စုဝင်ငွေသည် ဖက်ဒရယ်ဆင်းရဲနွမ်းပါးမှု လမ်းညွှန်ချက်များ (Federal Poverty Guidelines, FPG) ၏ 350% အောက်တွင်ရှိလျှင် သို့မဟုတ် ပုံမှန်မဟုတ်သော ဆေးဝါးကုသမှု ကုန်ကျစရိတ် ခြင့်မားမှုများရှိသောအခါ လူနာများသည် ငွေကြေးအထောက်အပံ့ ရရှိနိုင်သည်။ အရည်အချင်းပြည့်မီမှုကို ဆုံးဖြတ်ရန်နှင့် လျှောက်ထားမှုကို ကူညီရန်အတွက် လူနာများသည် လူနာ ဘဏ္ဍာရေးအတိုင်ပင်ခံနှင့် ဆွေးနွေးသင့်သည်။

ဆေးဘက်ဆိုင်ရာ ငွေကြေးအထောက်အပံ့အတွက် အရည်အချင်းပြည့်မီသော လူနာများသည် အရေးပေါ်သို့မဟုတ် အခြား ဆေးဘက်ဆိုင်ရာ လိုအပ်သော စောင့်ရှောက်မှုအတွက် ယေဘုယျအားဖြင့် ငွေတောင်းခံသော ပမာဏ (Amounts Generally Billed, AGB) ထက်မပိုပါ။ AGB အချက်အလက်အတွက် kp.org/mfa/ncal တွင်ဖတ်ရှုပါ။

Kaiser Permanente သည် လူနာများအား အများပြည်သူနှင့် ပုဂ္ဂလိက အစီအစဉ်များအတွက် အရည်အချင်းပြည့်မီမှု ရှိမရှိ စစ်ဆေးပေးပါသည်။

Kaiser Permanente သည် ကျန်းမာရေးစောင့်ရှောက်မှု လက်လှမ်းမီမှု လိုအပ်ချက်များကို ကူညီလိမ့်မည့် အများပြည်သူနှင့် ပုဂ္ဂလိက ကျန်းမာရေးစောင့်ရှောက်မှု အစီအစဉ်များကို ဖော်ထုတ်ရန် လူနာများကို ကူညီထောက်ပံ့ပေးသည်။ အများပြည်သူနှင့် ပုဂ္ဂလိက ကျန်းမာရေးအစီအစဉ်များအတွက် အရည်အချင်းပြည့်မီသည်ဟု ယူဆရသော လူနာသည် ထို အစီအစဉ်များကို လျှောက်ထားရန် လိုအပ်သည်။

အစီအစဉ်က ဘာတွေ အကျိုးဝင်သလဲ။

ဆေးဘက်ဆိုင်ရာ ငွေကြေးအထောက်အပံ့ အစီအစဉ်သည် Kaiser Permanente ဆေးဘက်ဆိုင်ရာ ရုံး၊ ဆေးရုံ၊ ဆေးဆိုင် သို့မဟုတ် Kaiser Permanente ပံ့ပိုးပေးသူက ပေးသည့် ဆေးဘက်ဆိုင်ရာ လိုအပ်သော စောင့်ရှောက်မှုများနှင့် အကျိုးဝင်သည်။ အဆိုပါ Kaiser Permanente ပံ့ပိုးသူမှ အရေးပေါ်သို့မဟုတ် ဆေးဘက်ဆိုင်ရာ အရ လိုအပ်သော ဝန်ဆောင်မှုများဟု မယူဆသော၊ မျိုးမဟားနိုင်ခြင်း ကုသမှုများနှင့် အငှားဝန်ဆောင်မှု လုပ်ငန်းများအပြင် ကျန်းမာရေးစောင့်ရှောက်မှု ပရိုမီယ်များ မပါဝင်သော ဝန်ဆောင်မှု အမျိုးအစားများ အပါအဝင်တို့သည် အကျိုးမဝင်ပါ။ MFA မူဝါဒရှိ ပုံမှန်ပြည့်စုံသော စာရင်းကို ကြည့်ပါ။

ဘာသာစကား အကူအညီ ရှိပါသလား။

သင့်အတွက် စကားပြန်များအား အခမဲ့ ပေးနိုင်ပါသည်။ ဆေးဘက်ဆိုင်ရာ ငွေကြေးအထောက်အပံ့ လျှောက်လွှာ၊ မူဝါဒနှင့် ဤမူဝါဒ အကျဉ်းချုပ်ကို သင်၏ဘာသာစကားဖြင့် ရရှိနိုင်ပါသည်။ အချက်အလက် ပိုမိုသိရှိလိုပါက၊ ဖုန်းနံပါတ် 800-464-4000 သို့ ခေါ်ဆိုပါ သို့မဟုတ် ကျွန်ုပ်တို့၏ ဝက်ဘ်ဆိုက် kp.org/mfa/ncal သို့ ဝင်ရောက်ပါ။

¿Se ofrece asistencia con el idioma?
Hay intérpretes disponibles sin costo para usted. Es posible que la solicitud para recibir asistencia financiera para los gastos médicos, la póliza y este resumen de la póliza estén disponibles en su idioma. Para obtener más información, llame al 800-464-4000 o consulte nuestro sitio web en kp.org/mfa/ncal.

是否提供語言協助？

可免費為您提供口譯服務。醫療財務援助申請、政策和本政策摘要均可用您的語言提供。詳情請撥打 800-464-4000 或瀏覽網站 kp.org/mfa/ncal。

ငှား: Kaiser Permanente တွင် ငွေကြေးထောက်ပံ့မှု မူဝါဒ ရှိပါသလား။

သင်သည် Kaiser Permanente ၏ ဆေးဘက်ဆိုင်ရာ ငွေကြေးထောက်ပံ့မှု မူဝါဒ၏ မိတ္တူကို 800-390-3507 ကို ဖုန်းခေါ်ခြင်း၊ P.O. Box 30006, Walnut Creek, CA 94598 သို့မဟုတ် ကျွန်ုပ်တို့၏ဝက်ဘ်ဆိုက် kp.org/mfa/ncal သို့ ဝင်ရောက်ကြည့်ရှုခြင်းဖြင့် အခမဲ့ တောင်းခံနိုင်သည်။

အကူအညီ လိုအပ်ပါသလား။

ဆေးဘက်ဆိုင်ရာ ငွေကြေးအထောက်အပံ့ လျှောက်ထားမှု လုပ်ငန်းစဉ်နှင့် ပတ်သက်သည့် အကူအညီ သို့မဟုတ် မေးခွန်းများအတွက်၊ ကျေးဇူးပြု၍ 800-390-3507 သို့ ခေါ်ဆိုပါ သို့မဟုတ် မည်သည့် Kaiser Permanente ဆေးရုံရှိ လူနာ ဘဏ္ဍာရေးအတိုင်ပင်ခံများဌာနတွင်းရှိ လူနာ ဘဏ္ဍာရေးအတိုင်ပင်ခံနှင့် ဆွေးနွေးပါ။

ကျွန်တော် မည်သို့ လျှောက်ထားရမည်နည်း။

သင်သည် အွန်လိုင်းတွင် အစီအစဉ် အချက်အလက် တောင်းခံ၍ဖြစ်စေ၊ လူကိုင်တိုင်ဖြစ်စေ သို့မဟုတ် ဖုန်းဖြင့်ဖြစ်စေ၊ အောက်ပါ အရင်းအမြစ်များထံ ရှိတစ်ခုခုမှ လျှောက်လွှာကို တောင်းခံခြင်းဖြင့်ဖြစ်စေ ဆေးကုသမှုဆိုင်ရာ ငွေကြေးအကူအညီအတွက် နည်းလမ်းများစွာဖြင့် သင် လျှောက်ထားနိုင်သည်။

- အွန်လိုင်းရှိ kp.org/mfa/ncal
- မည်သည့် Kaiser Permanente ဆေးရုံတွင်ရှိ လူနာ ဘဏ္ဍာရေးအတိုင်ပင်ခံများဌာနတွင်းရှိ လူနာ ဘဏ္ဍာရေးအတိုင်ပင်ခံနှင့်
- 800-390-3507 သို့ ခေါ်ဆိုပါ
- P.O. Box 30006, Walnut Creek, CA 94598 တွင် စာဖြင့် (အကုန်အကျ မရှိဘဲ)
- လျှောက်လွှာကို Kaiser Permanente လူမှုအသိုင်းအဝန်း ဝက်ဘ်ဆိုက်မှတစ်ဆင့် kp.org/mfa/ncal တွင် ကူးယူပါ။

ကျေးဇူးပြု၍ ပြီးပြည့်စုံသော လျှောက်လွှာများ (လျှောက်လွှာလမ်းညွှန်ချက်များတွင် ဖော်ပြထားသော လိုအပ်သော စာရွက်စာတမ်းများနှင့် အချက်အလက်အားလုံး အပါအဝင်) ကို အနီးဆုံး Kaiser permanente ဆေးရုံ ဝင်ခွင့် သို့မဟုတ် အရေးပေါ်ဌာန သို့မဟုတ် ပြန်ပို့ပါ သို့မဟုတ် လျှောက်လွှာကို MFA Program, P.O. Box 30006, Walnut Creek, CA 94598 သို့ စာပို့ပါ။

Kaiser Permanente သည် တင်သွင်းသော လျှောက်လွှာများကို ပြီးပြည့်စုံသော အချိန်တွင် ပြန်လည်သုံးသပ်လိမ့်မည်ဖြစ်ပြီး Kaiser Permanente ဆေးဘက်ဆိုင်ရာ ငွေကြေးထောက်ပံ့မှု ပေါ်လစီအရ သင်အား အရည်အချင်းပြည့်မီမှု ရှိမရှိကို ဆုံးဖြတ်လိမ့်မည်။ မပြည့်စုံသော လျှောက်လွှာများသည် သင်၏ MFA လျှောက်ထားမှု လုပ်ငန်းစဉ်ကို ကြန့်ကြာခြင်း သို့မဟုတ် ငြင်းပယ်ခြင်း ရှိစေနိုင်သည်။ သို့သော် Kaiser Permanente သည် လိုအပ်သော နောက်ဆုံးသတ်မှတ်ရက်အရ ပျောက်ဆုံးနေသော စာရွက်စာတမ်းများ သို့မဟုတ် အချက်အလက်များကို ပေးပို့နိုင်ရန် လျှောက်ထားသူများကို အကြောင်းကြားလိမ့်မည်။